

Child Psychology

မာတိကာ

အခန်း(၁)

Self-Control အကြောင်းသိကောင်းစရာ

Self-Control ကောင်းအောင်ကလေးတွေကို ဘယ်လိုပြုစု ပျိုးထောင်ပေးမလဲ။ ----- 2

Self-Control ဆိုတာဘာလဲ။ ----- 3

Self-Control ကောင်းအောင်လုပ်ပေးနိုင်သည့် အချက် (၄) ချက် ----- 7

သားသမီးကိုအုပ်ချုပ်တဲ့မိဘပုံစံ ၃မျိုး -----16

Multiple Intelligence Theories (ဥာဏ်ရည် ၈မျိုး)-----28

အခန်း(၂)

ဦးနှောက်ဖွဲ့စည်းပုံလေ့လာခြင်း

ကောင်းမွန်တဲ့လှုံ့ဆော်မှုတွေရအောင် ဘယ်လိုပံ့ပိုးမလဲ။ --- -----55

Child Psychology

အခန်း(၃)

ကလေးများအပေါ် မလုပ်သင့်သည့်အချက်များ

၁။ အတင်းအကြပ် အာဏာပေး လုပ်ခိုင်းတာမျိုးရှောင်ပါ။-- -----67

၂။ ဆုချခြင်းကို လွန်ကဲစွာအသုံးမပြုပါနဲ့။ -----68

၃။ ကလေးကျရှုံးချိန်မှာ ဆူပူကြိမ်းမောင်းမှု မပြုပါနဲ့။-----69

၄။ ကလေးကိုမနိုင်ဝန်မထမ်းခိုင်းပါနဲ့။ -----70

၅။ ကလေးကိုကိုယ်လုပ်စေချင်တဲ့နည်းတစ်ခုတည်းနဲ့ လုပ်ဖို့ အတင်းအကြပ်မပြောပါနဲ့။-----71

၆။ အချိန်ပြည့်အော်ငေါက်နေတာမျိုး မလုပ်ပါနဲ့ -----72

အခန်း(၄)

ကလေးများအတွက် လုပ်ပေးရမယ့်အလေ့အကျင့်ကောင်းများ

၁။ ကျန်းမာရေးနဲ့ညီညွတ်တဲ့မနက်စာကို စားတတ်သူ ဖြစ်အောင် ပံ့ပိုးစီစဉ်ပေးပါ။ -----74

၂။ အကောင်းမြင်စိတ်ရှိအောင် လေ့ကျင့်ပေးပါ။-----75

Child Psychology

၃။ အနားယူခွင့်ပေးပါ။ -----76

၄။ ဆုချီးမြှင့်ပါ။ -----77

၅။ သွက်သွက်လက်လက်နေတတ်တဲ့ ကလေးဖြစ်အောင် ပံ့ပိုးပေးပါ။-----77

၆။ Time management ကိုစီမံခန့်ခွဲတတ်အောင် လေ့ကျင့်ထားပါ။ -----78

၇။ ဦးစားပေးသင့်တဲ့အရာကိုသိရှိပါစေ။-----79

၈။ Diary ရေးတတ်အောင်လေ့ကျင့်ပေးပါ။ -----80

၉။ ဖုန်းကိုတတ်နိုင်သမျှအဝေးမှာထားပါ။ -----81

အခန်း(၅)

ခံစား သိနားလည်ခြင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု

Perceptual Development -----83

Perceptual Development နဲ့ lesson plan ချိတ်ဆက် သင်ကြားပေးခြင်း -----94

Child Psychology

ကလေးစိတ်ပညာကိုအခြေခံပြီး စည်းကမ်းသတ်မှတ်ခြင်း-- -----96

အပြုသဘောဆောင်တဲ့စည်းကမ်းသတ်မှတ်ခြင်း-----99

စည်းကမ်းဖောက်ဖျက်လာတဲ့ကလေးကို အပြုသဘော ဆောင်တဲ့ ပြစ်ဒဏ်ပေးခြင်း----- 104

စိတ်လှုပ်ရှားခံစားမှု----- 107

Neuroanatomy နည်းဖြင့် ကလေးရေးဦးပြုစု စောင့်ရှောက်ခြင်းနှင့် ချိတ်ဆက်မှု ----- 109

ရှေးဦးကလေးသူငယ် စိတ်ဓာတ်ပိုင်းဆိုင်ရာ လုံခြုံစေရေး -- ----- 112

ကစားစရာများပေး၍ ကစားစေခြင်း----- 113

ခံစားချက်ကို အရေးတယူနားထောင်ပေးခြင်း----- 114

ကလေးများစိတ်ပိုင်းဆိုင်ရာ အားနည်းလာရင် သိနိုင်သော အချက်များ ----- 115

စိတ်လှုပ်ရှားခံစားမှုဆိုင်ရာဉာဏ်ရည် ----- 118

Child Psychology

အခန်း(၆)

ပေါင်းသင်းဆက်ဆံရေးအကြောင်းသိကောင်းစရာ

Communication Skill ကောင်းအောင် ဘယ်လိုလေ့ကျင့် ပျိုးထောင်ပေးမလဲ။ ----- 128

ပုံပြင်ပြောရင်းခံစားမယ် ----- 130

စကားပြောရင်းခံစားမှုကို ဖော်ထုတ်မယ် ----- 130

ဆွေမျိုးတွေအကြောင်းပြောရင်း ခံစားချက်ကို ဖော်ထုတ် မယ်။----- 131

ငါးစာ၊ ခိုစာ၊ ကြောင်စာကျွေးရင်း ခံစားချက်ကို ဖော်ထုတ် မယ်။----- 131

ရုပ်ရှင်ကြည့်ရင်းခံစားချက်ကိုဖော်ထုတ်မယ်။----- 132

ခံစားချက်တွေသည် ဘတ်စုံထောင့်စုံမှ သိရှိနိုင်ပါတယ်။ --- ----- 133

Communication Skills ကောင်းအောင်မိတ်ဆွေဖွဲ့ပါ။ ----- 133

Child Psychology

Communication Skills ကောင်းစေမယ့်ကစားနည်းများ -- ----- 134

ကြိုးစားချင်စိတ်ရှိတဲ့ ကလေးတွေဖြစ်အောင် ဘယ်လို ပံ့ပိုးပေးမလဲ။----- 135

အခန်း(၇)

အချိန်စီမံခန့်ခွဲခြင်း

ကလေးကို အချိန်စီမံခန့်ခွဲအောင် ဘယ်လိုသင်ပေးမလဲ။---- ----- 146

လူ့ဘဝဖြစ်စဉ် အဆင့် ၈ ဆင့် ----- 150